

အပြန်တရာ နဲ့ <a-pyan t-ya> 数以百计, 百倍以上: သူ၏။ သက် ~ သာတယ်။ 比他强百倍。

အပြန်ပြန် ကဝါ <a-pyan byan> 多次, 一再, 反复

အပြန်ပြန်အထပ်ထပ် ကဝါ <a-pyan byan a-htat htat> 反复, 再三: ~ စင်ဆေးတယ်။ 反复检查。

အပြန်ပြန်အလှန်လှန် ကဝါ <a-pyan byan a-hlan hlan> ①反复 ②相互

အပြန်အလှန် ကဝါ <a-pyan a-hlan> 互相, 彼此: ~ ကော်: 对白, 对话 / ~ ကူညီသည်။ 互相帮助。/ ~ အကျိုးပြုဆင်စပ်လျက်ရှိသည်။ 相辅相成。/ ~ ဓာတ်ပြုခြင်း: 【化】可逆反应 / ~ အဆို 逆(反)定理 / ~ ပေးမာ 来往信件, 换文

အပြုံအဖျင်း နဲ့ <a-pyein a-phyin> 无聊的话, 无聊的事, 瘦的: ကော်: ~ 无聊话 / သိမ်း ~ 粒子不饱满的庄稼

အပြုံး နဲ့ <a-pyein> ①差的, 次的; 笨蛋 ②众多, 雄厚

အပြုံးအပြောက် နဲ့ <a-pyein: a-pyaut> = အပြောက်အပြုံး

အပြုံးအပြောင် နဲ့ <a-pyein: a-pyaun> 差的, 次的, 笨蛋

အပြုံးအဖျင်း နဲ့ <a-pyein: a-phyin> 差的, 次的; 笨蛋

အပွဲ့ နဲ့ <a-pwa> ①蓬松的, 质松的: သစ်သား: ~ 质松的木料 ②鼓起的, 鼓鼓囊囊的

အပွဲ့ကြံး ကဝါ <a-pwa' kyan> 想发横财

အပွဲ့း နဲ့ <a-pwa>: ①繁殖, 增殖, 增长: ~ မြန်သည်။ 繁殖快。②利息: တတ်နိုင်သောအခါအရင်းနှင့် ~ ပေးမည်။ 可能时, 将本息一起给。

အပွဲ့အစီး နဲ့ <a-pwa: a-si>: ①财物, 财产 ②利息 ③增殖, 增长

အပွဲ့အရင်း နဲ့ <a-pwa: a-yin>: 本息

အပွဲ့ဗွဲ့ နဲ့ <a-pwa: out sa> ①财产 ②利息

အပွဲ့အချို့ နဲ့ <a-pwei' a-khyi> 怀抱, 搂抱

အပွဲ့အပိုက် နဲ့ <a-pwei' a-pait> 抱, 搂抱

အပွဲ့အဟက် နဲ့ <a-pwei' a-phet> 拥抱

အပွဲ့အဗ္ဗာဗုံး နဲ့ <a-pwei a-shout> 混乱, 混乱状态, 一团糟

အပွဲ့ဗေး နဲ့ <a-pwei>: 老树皮; 皮鳞, 鳞状外皮: ~ မြင်အပင် သိ။ (成)看树皮便知是什么树。喻: 见其面知其人

အပွဲ့အခေါက် နဲ့ <a-pwei: a-khaut> 老树皮

အပွဲ့ဗုံး နဲ့ <a-pwin>: ①花朵 ②(盐、糖等的)结晶颗粒: ~ ကြမ်းသား: 粗粒盐 ③(牌上的)点子 ④(布匹上的)印花,(绸缎等的)图案: ~ ရှိက်သည် 印花布 / ~ ရှိက်သည်။ (布上)印花。

အပွဲ့ချုပ် နဲ့ <a-pwin' gyat> 花瓣

အပွဲ့ပိုမာင်း နဲ့ <a-pwin' pi y-in>: (迷信)能惹人喜爱的符

အပွဲ့ပုံပ် နဲ့ <a-pwin' bat> 花萼

အပွဲ့အလင်း ကဝါ <a-pwin' a-lin>: 开门见山, 坦率, 开诚

布公, 光明正大

အပွဲ့အညှစ် I နဲ့ <a-put a-nyut> 零七八碎的东西 II ကဝါ <a-put a-nyut> 特别, 特殊, 专门

အပွဲ့ဗုံး နဲ့ <a-pun>: 磨擦, 擦破: ~ ခံသွေ့ 耐磨金属

အပွဲ့တိုးတိုး ကဝါ <a-pun: ti: di> ①熟悉, 熟谙: စာက် ~ လေ့ကျက်သည်။ 书念得滚瓜烂熟。②亲密

အပွဲ့အပဲ့ နဲ့ <a-pun: a-pe> 磨损, 残缺不全的东西

အပြုံတို့ နဲ့ <a-pyut> 成串的(水果), 成簇的

အပြုံတိုက်အပြုံတိုက် ကဝါ <a-pyut lait a-khain lait> 成串地: ~ သိုးသောစပ်သိုး: 结满成串的葡萄

အပြုံတိုက် ကဝါ <a-pyut a-pyut> 成串地, (果实)累累: ~ သိုးနောသည်။ 果实累累。

အပြုံတိုဘိုံး ကဝါ <a-pyut a-theit> = အပြုံအဘိုံး

အပဲ နဲ့ <a- pha> ①父亲 ②公鸡

အပား နဲ့ <a- pha> ①补丁, 补片, 修补: အော် ~ 衣服补丁 ②补船用的填充物 ③(喻)掩饰的话, 打圆场的话: ကော်: ~ ကောင်းတယ်။ 会打圆场。

အပာအဆေး နဲ့ <a- pha a- htei> = အဖော်

အပေး နဲ့ <a- pha>: 拍马屁, 谄媚, 奉承: ~ ကောင်းတဲ့လဲ 会拍马屁的人

အပီ နဲ့ <a- phi> ① = အဘီ ②镇纸, 压东西的物品

အပိုတိုင်း နဲ့ <a- phi' tain>: 压力测量器

အဖို့ပို့ နဲ့ <a- phi' hneit khan> 被压迫者

အဖို့အဖို့ နဲ့ <a- phi' a-hneit> 压, 按, 压迫

အဖီ နဲ့ <a-phi> ①(靠在大楼、正房等边上搭的)披屋 ②禽类的胸脯肉: ကြက် ~ 鸡胸肉 / ~ သား: 禽类的胸肉 ③分蘖, 嫩枝: ခုင်းဝိုး: ~ 姜芽

အဖီချော် ကဝါ <a- phi khya> 搭披屋

အဖီဆောင် နဲ့ <a- phi zaun> (靠在大楼、正房等边上搭的)披屋

အဖီမိုး နဲ့ <a-phi mo>: 披屋屋顶

အပီ: I နဲ့ <a- phi>: ①(身体表面凸起的一长道)岗子, 鞭痕: နာလျအောင်ရှိက်သောကြာင့်တကိုယ်လုံးသည်အစင်းအဝင်း နှင့် ~ တွေ့ကျက်မျိုး။ 狠狠地抽打, 全身起了一道道鞭痕。②成把的(香蕉): ငြက်ပျောသီး ~ လူလှပ်ခဲ့ပဲ။ 买一大把好的香蕉。II ဒါ နဲ့ <a- phi>: 成把的(香蕉): ငြက်ပျောသီး ~ joo 两百把香蕉

အပုံ နဲ့ <a- phu>: 疙瘩, 结疖: ~ ထသည်။ 皮肤上起疙瘩。/ ~ ထွက်သည်။ 起了疙瘩。/ ~ ဇေဂါ 皮肤上起很多小疙瘩的病, 如天花、丘疹等 / ~ ပေါက်သည်။ 起疙瘩。

အပုံအကျိုး နဲ့ <a- phu a- kyeit> 疙瘩, 肿块: ပေါင်ခြုံဗုံး ~ ထွက်နေတယ်။ 腹股沟长淋巴结肿块。